

Ba ñépp, yéen ngeen xeet wu tànn, saraxalekat yu buur, xeet wu sell, askan wu Yàlla moom-tekki; ngir ngeen siiwal cant yu kawé yi ñeel ki leen woo jële leen ci lëndëm, dugal leen

ci leeram gu yéeme: yéen ñi, ca jamono ju weesu ga, nekku woon ab askan, waaye léegi doon ngeen askanu Yàlla; yéen ñi jotul woon yërmande, waaye léegi jot ngeen yërmande. 1 Piyeer 2:9, 10.

Di 11ê Îlon, 2001 de, kilisa Adventîsta Rojêya Heftem jixwe, û gelek caran, avahiya siyasî ya hikûmeta Dewletên Yekbûyî yêñ Amerîkayê bi kar anîbû da ku êrîşê li ser wan bike ku ew wan wekî heretîk dihate hesibandin. Bi duristî berî 2001-an, Adventîstan jixwe ji wê şeraba taybet a Babilê vexwaribûn ku nîşana bikaranîna hêza dewletê ye ji bo êrîşkirina li ser wan ku ew wan wekî heretîk dihate hesibandin.

Efrayim, Yaroboamin üsyanının və İsrailin şimal padşahlığının rəmzidir və Yeşaya iyirmi səkkizinci fəslə Yeddinci Gün Adventist Kilsəsinə Efrayimin sərxoşları kimi müraciət etməklə başlayır.

అహంకార కీరీటస్తున ఎఫ్తరయీము మద్దయం తగువారికి శపము! వారి మహిమగల సౌందర్యము వడివేమచున్ న పుష్పమువలె ఉన్ నది; దొరకొవరసముచేత జయింపబడిన వారి సరవంతస్తున లేయల తలవై అది నీలిచేయున్ నది. ఇదోగీ, వీరభుమనోద్ద బలవంతుడును శక్తిశలీయునైన వడికడు ఉన్ నడు; అతడు వడగళ్లల తుఫను వలెను, సశనకరస్తున గలీ తుఫను వలెను, ఉవ్వొంగి వరే వరబల జలవీరహము వలెను వచ్చే, తన చేతితో దనని నీలమీద పడవేయును. అహంకార కీరీటస్తున ఎఫ్తరయీము మద్దయం తగువారు పదముల కింద తొరొకకబడుదురు. సరవంతస్తున లేయ తలవై ఉన్ న ఆ మహిమగల సౌందర్యము వడివేమచున్ న పుష్పమువలెను, వేసవీకలమునకు ముందుగా పక్షిమగు తొందరపండు వలెను ఉండును; దనని చూచువడు అది తన చేతిలో నుండగనే దనని మింగివేయును. ఆ దీనమున నేనల యోవోవ తన వీరజల శీపమునకు మహిమకీరీటముగ, సౌందర్యమయిన మకుటముగ ఉండును; న్యాయసనమువై కూర్చుండువనికి న్యాయత్వముగ, యుద్ధమును దొవరమువరకు తీవ్రవీక్షినివచ్చువారికి బలముగ ఉండును. అయితే వీరును దొరకొవరసముచేత తవ్వవోయిరి, మద్దయముచేత మార్గము విడిచిరి; యజకుడును వీరవక్తయును మద్దయముచేత తవ్వవోయిరి, దొరకొవరసముచేత మునిగివోయిరి, మద్దయముచేత మార్గము విడిచిరి; దొరశనమందు వరు తవ్వపచున్ నరు, తీరపులే వరు తడబడుచున్ నరు. ఏలయనగ సమనీత బల్లలును వంతియును అపవీతరతయును నొంపబడియున్ నవి; పరీశుద్ధస్తున న్ధలమేమీయు లేదు. యెషయ 28:1-8.

DKTΛ OΓ OMTV CWY 11, 2001, Dδ OMTV Θ “DωAR,” ΘωY OΛTVΓO OYωOΓ JEGJωY “OhBΘω RIGH.” iL šY OΓOIAWΘ dΓOIHAI SVi dWY DβΓ OΓWWh DΘLΘE OΓCJ DβΓ OΓOIAWΘ JSSJ DβΓOJ, D4Z OβΓWΓ OhΓΓOAWΘ EGVδFR ΘωY TωWH OMC DKTΛ OΓ Dδ ΘωY OΛδT OZδ DωIHAWh OZδ DβΓOΓR OZBΓO E DKTΛ DhΓWJ. ΘωY OΛδT OΛθωD Dδ OSAΘω ΘωY Ohδθ dhδO OΘΓβΓ OΘVδFR. EGVδθS iL OΓR DωAR OΓR, ΘωY OΛTVΓO OYωOΓ, OYΓβZ Θ “DωAR OPWJ,” ΘωY OVδθS DbBΘ TEšθOΛLΓωY WΓ OΘΓOAVJ IR JhCθWY Dδ Db JhCθWY OZδ θTY DωIHAWh RωS WΓ TωωJ. CWY 11, 2001, θTY JSSδωY OhyR SΘLGJ DβΓ OhCGωJ SGθω SSθ.

بابوأل دن ع ؤكّر عمل او .میلشروأل لهأ تال عافت هیف س رأت تنك یذلا عضوملایه میلشروأل تابابوب
موي) ؤیقرشلل حیرل موي یف تادب یتلأ ءای عشا! نم قباسلأ احاصلأل یف ؤدراولأ «ؤرظانملأ» لثمت
دق اونك نیذلا ،میارفأ یراكسف .نیلیلكإب عطقملأ یف قوقبح یدباع نم ناتئفلا لثمتو .(مالسلأ
نولباقئى ،ؤقطاره مهو ربتعان یذلا دض مهج جحب اوزوفیل ؤلودلا قطلس ؤل حرملأ كلت دن ع اومدختسا
مشی جل آئاق لمع ىلإ زمیرى لكذنف ،دونجلأ بر متفصب حیسملأ لثمئى نیحو .دونجلأ بر لیلكإب
لطابلأو قحلا توهالال لوح ؤرظانملأ املثمت یتلأ برحلأ یه بابلأ دن ع ؤكّر عمل او .

माथ उमावां जनरल कन्फरेन्सन सिलायथसिफोरखौ ल'हाजाब एफ्राइमन भावनायफोर बादयै दन्थिफोराव
फोरमायो, नाथाय दन्थिफोरखौ (गोसोना खामानसिफोरखौ) आरो बफिंगफोरखौ (दैवबदिया खावलायनायन आरो
सखियायलायनायन मान्थफोरखौ)बो गोयैगासनिो दह्तिनायबो होयो। इसायाया बेन बिफिनायन गेबे आयदाफोराव
बुंदोमोनबादयि, बेयो गौसै मण्डलनिो हायो।

Isaias u Amoz, himpajúva, ha'e ohecha va'ekue Judá ha Jerusalén rehegua, Uzzías, Jotam, Acáz ha Ezequías, mburuvicha guasu Judá guagua ára rupi. Pehendu, yvága, ha ehendumi, yvy; Ñandejára niko oñe'êma: “Che amongakuaa ha amokakuaa va'ekue ta'ýra kuérape, ha'ekuéra katu opu'ã che rehe. Tóro oikuaa ijára, ha vúrro oikuaa ijára karumbe renda; Israel katu ndoikuaái, che retãgua noñemoarandúi.” ¡Ai, tetã angaipa henyhêva, tavaygua mba'e vai pohýigui ojejopyva, ñemoñare iñaáva, ta'ýra omonguaáva! Ohejareíma hikuái Ñandejárape, ombopochy Israel Santope, ojevy hapykuévo. Mba'ére piko pejuhupi va'erã gueteri? Peẽ pepu'ãvéta meme. Akã tuichakue hasy, ha py'a tuichakue ikangy. Isaías 1:1–5.

تئىركب نىباد ىؤب كهىمراچ ره تئىرن اوتب هك موودن ارهپئىت ىهتاك وهئ و ،مشؤخن ركهانگ ىوولم
هىاگئى وهئ و ،نوادال اگئىر مل ناكهتسمم هك تاكهه ىراى اىعشئى .تئىرؤگب ىهكؤرىب و لد هك
هب ىتسمد رتاود ىناراب ٢٠٠١ ىل وول ىهئ ى ١١ مل .ىتهىوودن اسان «نكهنؤك اگئىر» كهو اىمهه ى
ىوههئ ،نؤرهد ادن اكهنؤك اگئىر مل هك كهئتاك وهئ هك تاكهه ىراى اىمهه ى و ،درک نىرأب
موهنؤدده رتاود ىناراب ىووشپ هتاك وهئ هك ،نوادال ىئل ناكهتسمم هك هى«اگئىر»

ဆရာတော် ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းများ၌ ရပ်နရ၍ ကပြည့်ရှုကပြော။
ရှေးဟောင်းလမ်းခရီးများကို မေးမြန်းကပြော။ ကောင်းသောလမ်းသည် အဘယ်မှာရှိသည်ကို
မေး၍ ထိုလမ်း၌ လျှောက်ကပြော။ သို့ပျဉ်း သင်တို့၏ ဝိညာဉ်များအတွက် ငြိမ်သက်ခြင်းကို
တူရဲကပြောမည်။ သို့ရာတွင် သူတို့က “ထိုလမ်း၌ အကျွန်ုပ်တို့ မလျှောက်ကပြီ ဟု ဆိုကပြော။ ထိုပပြ်
ငါသည် သင်တို့အပေါ်မှာ ကင်းစောင့်များကို ခန့်ထား၍ “တံပိုးသံကို နားထောင်ကပြော” ဟု
ဆိုစေ၏။ သို့ရာတွင် သူတို့က “အကျွန်ုပ်တို့ နားမထောင်ကပြီ ဟု ဆိုကပြော။ ထိုကပြော အမျိုးသားတို့၊
နားထောင်ကပြော။ အစည်းအဝေးတော်၊ သူတို့အထဲ၌ အဘယ်အရာရှိသည်ကို သိမှတ်လေ့။ အို
မမြကပြီ နားထောင်လေ့။ ကပြည့်ရှုလေ့။ ငါသည် ဤလူမျိုးအပေါ်၌ ဘေးအန္တရာယ်ကို
ကျရောက်စေမည်။ ထိုဘေးသည် သူတို့၏ အကဲအစည်တို့၏ အသီးပင်ဖြစ်၏။ အကဲအမှားကား
သူတို့သည် ငါ၏ စကားများကို နားမထောင်ကပြောသဖြင့် ငါ၏ ပညတ်တရားကိုလည်း
ပယ်ရှားငြိမ်းပယ်ကပြီ။ ယရေမိ ၆:၁၆-၁၉။

နာဇာဇေရိမ်၏ မူးယစ်သူတို့သည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် လမ်းလွဲသွားကပြီ။ ၁၈၆၃
ခုနှစ်၌ “ရှေးလမ်းဟောင်းများ” ကို ပယ်ချရန် လုပ်ငန်းစဉ်ကို စတင်ခဲ့သည့်အခါ “နောက်ဘက်သို့
လှည့်ကာ” သွားခဲ့ကပြော။ နောက်မှီး၏ နားခိုရာနှင့် လန်းဆန်းစေခြင်းကို တွေ့ရှိရမည့်နေရာမှာ ထို
“ရှေးလမ်းဟောင်းများ” ထဲတွင်ပင် ဖြစ်ပါပြီ။ ထိုမှီးသည်လည်း သူတို့အပေါ် “အမင်ဂလာ” ကို
ကပြည့်ခဲ့သည့် အချိန်တည်းက စတင်ခဲ့သည်။ အစုစလမ်၏ တတိယ “အမင်ဂလာ” ကို ဇေရိမ်၏
မာနသရဖူသည် မမှတ်မိနိုင်ခဲ့ချေ။ အကဲအမှားမှာ ပရောဖက်ပုဂ္ဂိုလ်အတွင်း အစုစလမ်၏

အခန်းကဏ္ဍကို သတ်မှတ်ဖော်ပြသော အခြေခံအမှန်တရားများကို သူတို့က တဖဉ္စိတဖဉ္စိ ပယ်ချခဲ့ကြသောကြောင့် ဖြစ်သည်။ ယရေမိက ထိုအချိန်၌ ထာဝရဘုရားသည် စောင့်ကြည့်သူများကို ထမမြက်စတော်မူသည်ဟု ဖော်ပြပြီး ထိုသူတို့သည် ဟဗကုကုတ်၏ စောင့်ကြည့်သူများပင် ဖြစ်ကြ၍၊ တံခါးဝများ၌ ဖြစ်သော စစ်တိုက်ခင်းအတွင်း ဖေရိမိ၏ မူးယစ်သူတို့အား တံပိုးသံကို နားထောင်လိုက်နာကရြန် ကြွေးကြော်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် ရောက်ရှိလာသော တတိယ “အမဏ္ဍဂလာ” သည် သတုတမတံပိုး ဖြစ်သည်။

Isaías identifica que “andan fuera del camino a causa de la bebida fuerte; yerran en la visión, tropiezan en el juicio. Porque todas las mesas están llenas de vómito y suciedad, de modo que no hay lugar limpio.” La mesa falsificada, que fue introducida en 1863, la cual eliminó los “siete tiempos” y requirió un folleto explicativo que la acompañara, representa la falsificación de las dos mesas sagradas de Habacuc; pero las “mesas” falsificadas que los borrachos han empleado están llenas de vómito, y yerran en la visión. A los atalayas de Habacuc y Jeremías se les dijo que, en el debate sobre la metodología, debían escribir la “visión” sobre “mesas”; pero las mesas falsificadas de los borrachos presentan una visión errónea.

Akan pīri ñaani, ūsi ña ñu pyi; bīa ka pīri ataŋ, u wa a ni. Abeka 29:18.

Los borrachos de Efraín han rechazado la ley de Dios, pero el contexto del “debate”, de la batalla de la puerta, es la ley profética de Dios, según está representada por la metodología establecida en el movimiento del primer y del tercer ángel. Con el marco de Isaías ya establecido en los primeros ocho versículos del capítulo veintiocho, entonces él identifica la metodología que es la lluvia tardía, e identifica específicamente a los borrachos como los “varones burladores, que gobiernan” “en Jerusalén.”

ကျွန်ုပ်တို့သည် ဘုရားကို ချီးမွမ်းသော အရာများကို ချစ်ခင်အားရ ဖြစ်သည်။ ဟဗကုကုတ်၏ စောင့်ကြည့်သူများကို ထမမြက်စတော်မူသည်ဟု ဖော်ပြပြီး ထိုသူတို့သည် ဟဗကုကုတ်၏ စောင့်ကြည့်သူများပင် ဖြစ်ကြ၍၊ တံခါးဝများ၌ ဖြစ်သော စစ်တိုက်ခင်းအတွင်း ဖေရိမိ၏ မူးယစ်သူတို့အား တံပိုးသံကို နားထောင်လိုက်နာကရြန် ကြွေးကြော်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် ရောက်ရှိလာသော တတိယ “အမဏ္ဍဂလာ” သည် သတုတမတံပိုး ဖြစ်သည်။

“बुरिथाय” इयाथ’नमिनेआव बेबायदनिो बेखेव थाखाय थिखालामनाय जायो—“बे मोनसेबो नुंखै फोरोगौगोन? आरो मोनसेबो नुंखै सथिोन खौ बुजनाय खालामगोन?” “मोनसेबो” बेबायदनिो जाथाव फोरौथायनायफोरखौ गाइसनाय जायो, नाथाय बथिानिआयदा हायो सथिोन, जाय नुंखै। दानयिलनबिजिाब अनसलि खालामनाय समाव नुंखैनि बारनाय थायो, बेखौ गोजोन गैयै गोसोन बिाथ्रा बुरजोन सैतानफोरन गैजेराव बारहायनाय बुजनायन

चनिहा बाददिनिथायो। “सथिोन” बाथ्रानिमाने हायो बेसेन बे मोनथाइ, बसिोरनि फिथाइ, फोरोथाय, एबा नेमफोरनि बान्थाइ, जाय मोनसे गोथां सावथुनि सिस्टेम एबा नुंखैन मोनसे गाहायनि बान्थाइ रांखानाय खालामो। बाइबेलनइ “सथिोनफोर” खौ बुजनाय थाखाय, नुंखैन बि गाहायखौ रांखानाय थाखाय मोनसे बाइबेलन पिन्था गोनांथि जानायनि गोनांथि थायो।

ИТукмадьыкь вӧлӧ паськӧдӧма тайӧн кывъясӧн: «велӧдӧм вылын велӧдӧм, велӧдӧм вылын велӧдӧм; визь вылын визь, визь вылын визь; тани ӧтрошка, да сэни ӧтрошка». Сы методология, кодӧ вӧлӧ тӧдмӧдӧма 2001 вося 11 сентябрьысӧ куимӧд «Горе» локтӧмӧн, подула вылын сулалӧ медводдза «Горе»-лӧн висъталан визьсӧ ӧтувтӧм вылын мӧд «Горе»-лӧн висъталан визькӧд, мый сетӧ кык witness-ӧс куимӧд «Горе»-лӧн визь йылысь. Тайӧ методологияыс и эм сийӧ «спор»-лӧн испытание, кодӧ чужтӧ кык класс поклоняйтчысьяслысь, мый «Господьлӧн кыв вӧлӧ найӧ дорӧ: велӧдӧм вылын велӧдӧм, велӧдӧм вылын велӧдӧм; визь вылын визь, визь вылын визь; тани ӧтрошка, да сэни ӧтрошка; медым найӧ мунасны, усьны бӧрлань, жугсьыны, кутчысьны да вӧтлыны».

Արհամարհող այն մարդկանց հինգ զայրակողությունները, որոնք իշխում են Երուսաղեմում, ներկայացնում են հինգ անմիտ կույսերին: Մերթոդաբանությունը հստակորեն փորձություն է, որովհետև Եփրեմի հարբեցողները մերժեցին Երեմիայի հին ճանապարհները, հրաժարվեցին ականջ դնել պահապանների փողի նախազգուշացմանը, կազմեցին կեղծ սեղաններ և ուխտ կապեցին մահվան հետ, միևնույն ժամանակ, երբ նրանք, որոնք դարպասի պատերազմի մեջ կրում էին Չորաց Տիրոջ պսակը, կապում էին կյանքի ուխտ:

ىنشۇلۇڭتۇت ،شىنىلىڭئىي مۇمارائىنەي ،رۇغماي ئاققاي مەنرخا مى ،مو 11 رەمەزەن 2001 ئىنىمىن ئارەبى ۇب .ىدن الاشاب شىنىلىرى ھۇم ئىن ئىم تۇت قىرىق زۇي رىب مەمەھ ،ىدىل شاب مەنلۇسۇئى ناغىدىلەل ىداپىئى سىچەلەئى ايەلەئى ،نەلەئى مەنلۇسۇئى پۇسەن مەمەگىرىلەتسەم ،ۇدىلىقىي مەگىرىب نەلەئى رەلەتسەم «رالنۇغۇن» .ىدىل شاب شىنىرىزانۇم رىب ادىسىرۇتتۇئى ،رۇدرەلەنكەتۇك ىنەبەر رالەقلىنەس زائ ناغىدىنەلەلەت قارىب .

Porque el Señor me habló así con mano fuerte, y me instruyó para que no anduviese en el camino de este pueblo, diciendo: No llaméis conspiración a todas las cosas que este pueblo llama conspiración; ni temáis lo que ellos temen, ni tengáis miedo. Al Señor de los ejércitos, a él santificad; sea él vuestro temor, y sea él vuestro espanto. Entonces él os será por santuario; mas a las dos casas de Israel, por piedra para tropezar y por roca de caída, por lazo y por trampa a los moradores de Jerusalén. Y muchos entre ellos tropezarán, y caerán, y serán quebrantados; serán enredados y apresados. Ata el testimonio, sella la ley entre mis discípulos. Y esperaré al Señor, que esconde su rostro de la casa de Jacob, y en él pondré mi esperanza. Isaías 8:8–17.

Na Isaia, asafo wo ara ne ne nsem di adanse, enti wɔn a wɔhwe ase pii wɔ ti aduonu nson no mu no, wɔn ara na wɔhwe ase wɔ ti nwɔtwe no mu. Wɔ ti nwɔtwe no mu no, yehu se wɔn ahwe ase no si asehye bere no mu, a efi ase wɔ September 11, 2001. Kɔkɔbɔ a ɛwɔ ti nwɔtwe no mu no ne se, wɔnnhyenkɔ saa nkurofo yi “kwan” so, efise wɔn ne wɔn a wɔampɛ se wɔbenantew wɔ Yerehia kwan a ɛne tete akwan no so, baabi a osuto a ɛto akyiri no nkrasem no wɔ. Wɔn a wɔhwe ase wɔ ti nwɔtwe no mu no, ne wɔn a wɔde wɔn ho to apamkabɔ no so, a egyina ho ma Babilon nsa titiriw no, a egyina ho ma asɔre ne aban apamkabɔ a wɔde gyina wɔn a wobu wɔn se atoro nkyerekyerɛfo

ano. Nea ema wosuntiw wo ti nwotwe no mu ne suntiwoos no bo no, a egyina ho ma nokwarehye a eye fapem no po a edi kan pe wo 1863 mu, Lewifo nhoma ti aduonu nsia no “mpen ason” no, a “adansifo” no poo no wo 1863 mu. Wo saa po no mu no, wosan koo Protestantfo atoretware kwan so de poo nkrasem a abofo de maa William Miller no.

Na suula liggiti da asawen-walo, ti panangilibak iti bato ket mangpataud iti panangukom ti umall-ay nga iling ti dusa, nga isu ti simbolo iti Biblia ti marka ti animal, a mangrugi iti linteg ti Domingo idiyay Estados Unidos, ket kalpasanna aglaylay ti sangalubongan a sibubukel. Iti linteg ti Domingo, ti tulag nga inaramid ti iglesia Adventista ken “patay” ken “impierno” ket maikkatto. Iti panangikkatna iti tulag dagiti uminom a lalaki ni Efraim ken patay, ti “pagkamangan a pagkamangananda” ket maikkatto. Ti “pagkamangan a pagkamangananda” ket nailadawan ti apostol Pablo a kas ti ulbod a mangiyeg iti napigsa a pannakaallilaw, ket dayta napigsa a pannakaallilaw a maibuyat kadagiti lalaking mananguyaw a mangituray idiyay Jerusalem ket sungbat iti pannakabusosorda iti kinapudno.

Ahanie, ár maiciméat dó is tríd oibriú Shátain, le gach cumhacht agus comharthaí agus iontais bhréagacha, agus le gach mealltacht éagóra iontu siúd atá ag dul chun díothaithe; de bhrí nár ghlac siad le grá na fírinne, ionas go sábhálfaí iad. Agus ar an ábhar sin cuirfidh Dia meabhlaireacht láidir chucu, ionas go gcreidfí an bhréag; chun go gcáinfi iad uile nár chreid an fhírinne, ach a ghlac taitneamh san éagóir. Ach is dual dúinn buíochas a ghabháil de shíor le Dia ar bhur son, a bhráithre, muintir ghrá an Tiarna, mar gur roghnaigh Dia sibh ó thús chun slánaithe, trí naomhú an Spioraid agus creideamh na fírinne; agus is chuige sin a ghlaoigh sé sibh trínár soiscéal, chun glóir ár dTiarna Íosa Críost a ghnóthú. Dá bhrí sin, a bhráithre, seasaimhigí go daingean, agus coinnígí na traidisiúin a múineadh daoibh, cibé acu de bhriathar nó dár litir. 2 Teasalónaigh 2:9–15.

دهاوخ یدوزېب مک ار ایابن شک ی. نوناق تازاج متیامن رد، دروا دیدپ ار «دنمورین بیرف» مک، غورد غرد مک ار ایابن بظ زین و، دنزرویمن تبجم ار تقیق ح مک ار مقبط نأ، سلوپ، لوسر. دروایم هارمه ب، دمأ قوقب ح مود باب مل داجم رد مقبط ود ب ناسن یدب و؛ دزاسیم صخشیم، دن اهدش سیدقت تقیق ح مطس او ب یمان مک، دن کیم زاغ «لیرا» هژاو. رارکت اب ار دوخ نخس ای عشا، مهن و تسی ب باب رد. دن کیم ماراش تسا میلشروا یارب رگی.

Ách Ariel, do Ariel, a' bhaile anns an robh Daibhidh a' còmhnaidh! Cuiribh bliadhna ri bliadhna; marbhadh iad ìobairtean. Isaiah 29:1.

דרמה תא תגציימ "הנשל הנשמ" תונברקה תגירה. "יוה" ידיילע בוש הנוגמ (מילשורי ריע) "לאירא" לש ילמסה פאנפאנמ סויה לש מיטסיטנוודאה תייסנכ לע מייקתיש נידה תא מיוותמ מיאבה מיקוספה. 1863 תנשב לחהש מדקתמו קלוהה סג נמזב ובו, היגולודותמה לע חוכיווה תא שיגדמה, "אלפ" ההוזמ עשת קוספב. נושארה סוי קוח רבשמ תפוקתב יעיבשה ידיילע גצוימ אוהש יפכ ינשה קאלמל סג רושק רשא, תוצח תקעז רסמב ביכרכ מזיטנוודאה לש ינדרמה ובצמ תא ההזמ נושארה קוספב "לאירא" תלפכה.

آم، دنروخیم ولتولت؛ بارش زا من آم، دن ایتسم: دیروآرب دایرف و، دینزب دایرف؛ روه وژاو، واش ایت؛ تسا متسب ار امش نامش چ و، تسا متخی ر امش رب ار قیمی عباوخ. حور دنوادخ اریز. رکسم زا من یباتک نانخس نوچ امش یارب مده یایؤر و. تسا مدیناشوپ، ار نایانی ب ینعی، امش نامکاح و ایبن ا، من کیم انمت، ار نی ا: دن یوگیم و دن مدیم تسا شن ادله مک یسک ب ار نأ مک، تسا هدش مدشرم

شن ادله مک دوشیم مداد یسک هب باتک و «بتسا هدش رُم اریز، من اوتهیمن» :دیوگیلم وا و ؛ «ن اوخب ورنی زا «متسین شن ادله نم» :دیوگیلم وا و ؛ «ن اوخب، من کیلم انمت، ار نی» :دنیوگیلم و ،تسین تمرح ارم دوخ اهل اب و ،نوشیم کی دزن نم هب دوخ نامد اب موق نی مک اچن آ زا» :دومرف دنوادخ ناسن ایمکح زا مک تسای میلعت نم زا ناشی سرت و ،دن اهدرک رود نم زا ارشیوخلد آما ،دن منیم یراک ،یرآ ،درک مه اوخ تفگش یراک موق نی نایم رد زاب نم ،کنی ،نی ارباناب ؛تسا هدش متخرم دهاوخ نامنپ ناشی نامی هف هف و ،دش دهاوخ دوبان ناشی نامی کح تمکح اریز ؛بی جع و تفگش 14-29 ای عشا «دی درگ

၂၇ ကြိမ်မြောက်အခန်း၌ မှတ်တမ်းတင်ထားသော “အငြီးပွားမှ” သည် မှန်ကန်သောနည်းလမ်းနှင့် မှားယွင်းသောနည်းလမ်းတို့အကဲဖြင့် ရှိ အယူအဆဆိုင်ရာအငြီးအခံကို ကိုယ်စားပြုလျက်၊ ယရုရှလင်ကို အုပ်စိုးသော ကဲ့ရဲ့ရှုတ်ချတတ်သည့် လူတို့၏ မူးယစ်ခြင်းကို အက်ဒီဗင်တစ်အသင်းတစ်၏ ဦးဆောင်သူများက တံဆိပ်ခတ်ထားသော စာအုပ်ကို နားလည်ခြင်းမှ တားဆီးသော မျက်စိကန်းမှတစ်ရပ်အဖို့ ဖော်ထုတ်ထားသည်။ ဒီယလေကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့သည် တစ်အုပ်တည်းသော စာအုပ်ပင် ဖြစ်ကြပြီး ကရုဏာကာလ မပိတ်မီ တံဆိပ်ဖျက်ဖွင့်လှစ်ခဲ့ရသော ထိုစာအုပ်၏ အစိတ်အပိုင်းမှာ ယရုရှလင်၏ ဗျာဒိတ်တစ်ပင် ဖြစ်သည်။ ၎င်းတွင် “ခုနစ်ပါးထဲမှ ရှစ်ပါးမြောက်ဖြစ်ခြင်း” ၏ ပဟဠိလည်း ပါဝင်သည်။ ယင်းသည် ဒီယလေအား ဒုတိယအခန်းတွင် နားလည်စေရန် ပေးအပ်ခဲ့သော “လျှို့ဝှက်ချက်” အဖို့ ကိုယ်စားပြုထားသည်။ ယင်းသည် ခုနစ်မိုးခြံခြံ၏ “ဖုံးကွယ်ထားသော သမိုင်း” ပင် ဖြစ်သည်။ ယင်းသည် တတိယ “ဘေး” ၏ အစစလားမနှင့်ဆိုင်သော သတင်းစကား၊ ထို့ပြင် “သန်းခေါင်ယံ အော်ဟစ်သံ” ၏ သတင်းစကားလည်း ဖြစ်သည်။

ناشین موهن یردهمنس نهیالهل ادحیس مم یمهنرس هل مک موارد مناوهئ ۆب یحو و لایناد یکات یبئتک و نتساراپ یشهگناب مک نییتهیادرکرس یکئیمهتسیس ایمئه مک یناوهئ ؛نووبارد هیئتسار وهئ ینانداچاخ هل تئبهدرادش مبادیئاتوک هل مالآهب ،تاکهد ادوخ ییئتسار هل ندرکیرگرمب میلشروئ مک نرمکپتهیاکووس یناواپ وهئ نامده ،ووب ینوومن یردهمنس مک یمهتسیس وهئ و راوهدنئوخ و زاوایج یمالآهو و ،موارک رۆم هک تئردهد ئپ نایمبئتک وهئ ناهوهئ .نمکهد مکوح رۆم مکنوچ ،موهنئوخیب نناوتان مک هیموهئ تاکهد اتاو یچ مکمبئتک یموهئ یمرابرم ناییئتسناز موووبایج مدرکرس کهو مک نوهکب ناهوهئ نئوش انهت نارنئههار مک یمکنارم و رم ناشاپ .موارک ،نمگب یئت نناوتیهد متاک وهئ انهت مک هیموهئ نایمالآهو و ،تئردهد ئپ نایمبئتک وهئ نامده ،نوارناد نایئپ ،اود یناژۆر ینیردهمنس ،نمکهد مکوح میلشروئ مک رهمکپتهیاکووس یناواپ وهئ رهمگهئ ،تاکهد اتاو یچ نئالآهب .

یووژنیم ایگنیر یکہی مناشین Future for America، مناشاپ و، ارد رملیم مایل یو ہب مک میزابنیر وہی
 ئہبہب، تاکہد یرای ندرم و نایژ یو مندرکی قات کیئر ایسرپ مک ہی مناشین وہی۔ ہی منارہبمہ غنپ
 می ای ہپ ئہبہب۔ بتئہد ”وارکرؤم کیئہبئتک یناکہشوکہو“ اود یناراب می ای ہپ، بتسورد یزابنیر
 مزابنیر وہی۔ من یکممان ینانئہ تسہدہب، تئرنئہد مہرہب موکہم ای ہپ مل مک ینوومزہی وہی، اود یناراب
 یبئتک وان مل مرئل، یرہبمہ غنپ یلئہ رمل یرہبمہ غنپ یلئہ ینانئہ یسورپ مل ہی یئیرب
 کیئتاک درک ئپ یئسہد مک مزابنیر یرابرہد مکؤگوتفگ۔ زوری یبئتک وان مل شیول و، زوری
 ادن ژور نی ی اوڈ یناکہی یاتؤک و کیئہب تسہد ہووژنیم مل وودرہ، اردنپ زئہ مکہی می ای ہپ

Milleri maqaton tantiy awan sarin, kurak simin debate agostu 11, 1840-pi qallarikurqan, hinaspataq chay tantiya tukukuyninpi yapamanta rikhurirqan, chay pacha Philadelphia-nisqa Milleri maqaton Laodicea-nisqa Milleri maqatonman tikrakusqanpi. Chay debateqa yapamanta qallarikurqan kimsa kaq angelpa Laodicea maqatonpa tantiyninpi septiembre 11, 2001-pi, hinaspataq chay maqatonpa

tukukuyninpi yapamanta rikhurinqa, maypachachus kimsa kaq angelpa Laodicea maqatonqa pachak tawa chunka tawa waranqa runakunapa Philadelphia maqatonman tikrakunqa. Millerikunapa qallariyninpi pruebanpi, hinaspataq Millerikunapa tukuyinpi pruebanpi, chay pruebaqa Elías willakuqpa metodología-ninwan sut'inchasqa karqan. Jesúsqa, Alpha y Omega hina, tukukuyninta qallariyninwanmi sapa kuti rikuchin.

Dδ ΟΓΩΙΗΑΘ ΔΩΛΓJΡ LYΓΓΑ ΟΩJ ΤST δΗΒJWH, ϷΨ δΩΛΟΩΘ TJCZΠΩE SHΓΑ ΟΩSA ΟΥ Dδ ΑΩY DΗΓJΓΑ ΟΓΟΩJ SLΟΩΘ ΟΩSR ΔΩIΩΩT ΙR ΟΛZΠΩETΨ

«ማንም ክርስቶስ መቼ እንደሚመጣ ወይም እንደማይመጣ ጊዜውን በመወሰን እውነተኛ መልእክት ያለው የለም። እግዚአብሔር ለማንም ሰው ክርስቶስ መምጣቱን አምስት ዓመት፣ አሥር ዓመት፣ ወይም ሃያ ዓመት እንደሚያዘገይ እንዲናገር ሥልጣን እንደማይሰጥ እርግጠኞች ሁኑ። ‘ስለዚህ እናንተ ደግሞ ዝግጁዎች ሁኑ፤ የሰው ልጅ በማታስቡበት ሰዓት ይመጣልና’ (Matthew 24:44)። ይህ መልእክታችን ነው፤ በሰማይ መካከል የሚበሩት ሦስቱ መላእክት የሚያውቋችሁ ይህንኑ መልእክት ነው። አሁን ሊደረግ ያለው ሥራ ይህን ለወደቀው ዓለም የምሕረት የመጨረሻ መልእክት ማሰማት ነው። አዲስ ሕይወት ከሰማይ እየመጣች በእግዚአብሔር ሕዝብ ሁሉ ላይ ባለቤትነት እየወሰደች ነው። ነገር ግን በቤተ ክርስቲያን ውስጥ መከፋፈል ይመጣል። ሁለት ወገኖች ይገነባሉ። ስንዴውና እንክርዳዱ ለመከር አብረው ያድጋሉ።»

“Obra maebaliaabala nga madanom ken ad-adda nga naindaklan agingga iti mismo a panungpalan ti tiempo. Ket amin a makikadua nga agtrabaho iti Dios ket makitinnulongda iti kaingngatan a kinasinged para iti pammati a naisangoan idi kadagiti sasanto. Saandanto a maiyawid manipud iti agdama a mensahe, a mangrugi metten a mangsilnag iti daga babaen iti dayag na. Awan iti aniaman a maikari a paginnawagan no di laeng ti dayag ti Dios. Ti maymaysa a bato a makatakder ket ti Bato dagiti Panpanawen. Ti kinapudno a kas iti adda ken Jesus isu ti pagkamangan kadagitoy nga aldaw ti biddut.... ”

“ਪੇਸ਼ਗੋਈ ਰੇਖਾ ਉੱਤੇ ਰੇਖਾ ਪੂਰੀ ਹੁੰਦੀ ਆ ਰਹੀ ਹੈ। ਜੀਨਾ ਅਡੀਗ ਤੌਰ ਤੇ ਅਸੀਂ ਤੀਜੇ ਦੂਤ ਦੇ ਸੰਦੇਸ਼ ਦੇ ਝੰਡੇ ਹੇਠ ਖੜੇ ਰਹਾਂਗੇ, ਉੱਨਾ ਹੀ ਸਾਫ਼ ਤਰੀਕੇ ਨਾਲ ਅਸੀਂ ਦਾਨੀਏਲ ਦੀ ਪੇਸ਼ਗੋਈ ਨੂੰ ਸਮਝਾਂਗੇ; ਕਉਕਿ ਪ੍ਰਰਕਾਸ਼ ਦੀ ਪੇਸ਼ੀ ਦਾਨੀਏਲ ਦੀ ਪੂਰਕ ਹੈ। ਜੀਨੀ ਪੂਰਨਤਾ ਨਾਲ ਅਸੀਂ ਉਸ ਜੋਤ ਨੂੰ ਸਵੀਕਾਰ ਕਰਾਂਗੇ ਜੋ ਪਵਿੱਤਰ ਆਤਮਾ ਨੇ ਪਰਮੇਸੁਰ ਦੇ ਅਰਪਤਿ ਸੇਵਕਾਂ ਰਾਹੀਂ ਪ੍ਰਸਤੁਤ ਕੀਤੀ ਹੈ, ਉੱਨੀ ਹੀ ਡੂੰਘੀਆਂ ਅਤੇ ਨਸ਼ਿਚਤ—ਹਾਂ, ਅਨੰਤ ਸਹਿਾਸਨ ਵਾਂਗ ਅਟੱਲ—ਪੁਰਾਤਨ ਪੇਸ਼ਗੋਈ ਦੀਆਂ ਸੱਚਾਈਆਂ ਸਾਨੂੰ ਪ੍ਰਰਗਟ ਹੋਣਗੀਆਂ; ਅਸੀਂ ਨਸ਼ਿਚਤ ਹੋ ਜਾਵਾਂਗੇ ਕਿ ਪਰਮੇਸੁਰ ਦੇ ਮਨੁੱਖਾਂ ਨੇ ਉਹੀ ਬਾਤ ਕੀਤੀ ਜਦੋਂ ਉਹ ਪਵਿੱਤਰ ਆਤਮਾ ਦੁਆਰਾ ਪ੍ਰਰੇਰਤਿ ਹੋਏ। ਨਬੀਆਂ ਰਾਹੀਂ ਆਤਮਾ ਦੇ ਉਚਾਰਣਾਂ ਨੂੰ ਸਮਝਣ ਲਈ ਮਨੁੱਖਾਂ ਨੂੰ ਆਪ ਵੀ ਪਵਿੱਤਰ ਆਤਮਾ ਦੇ ਪ੍ਰਰਭਾਵ ਹੇਠ ਹੋਣਾ ਲਾਜ਼ਮੀ ਹੈ। ਇਹ ਸੰਦੇਸ਼ ਉਨ੍ਹਾਂ ਲਈ ਨਹੀਂ ਦੱਤਿ ਗਏ ਸਨ ਜਿਨ੍ਹਾਂ ਨੇ ਪੇਸ਼ਗੋਈਆਂ ਉਚਾਰੀਆਂ, ਸਗੋਂ ਸਾਡੇ ਲਈ, ਜੋ ਉਨ੍ਹਾਂ ਦੀ ਪੂਰਤੀ ਦੇ ਦਰਸ਼ਿਾਂ ਦੇ ਵਚਿਕਾਰ ਜੀ ਰਹੇ ਹਾਂ।”

“ကောင်းမပြတ်တော်မူသောအရှင်သည် ဤအမှုကို ငါ့အား ဆောင်ရွက်စေရန် မပေးအပ်ခဲ့လျှင်၊ ဤအရာများကို ငါတင်ပုနိုင်မည်ဟု ငါမခံစားရပါ။ သင်တစ်ဦးတည်းသာ မဟုတ်ဘဲ၊ သင်ကဲ့သို့ မိမိတို့တွင် အလင်းသစ်ရှိသည်ဟု ထင်မြင်ကြသော အခြားသူများလည်း ရှိကြပြီ။ တစ်ဦးနှစ်ဦးထက် မနည်းဘဲ၊ ထိုအလင်းကို လူများရှုသည့် တင်ပုရန် အစဉ်အသင့်ရှိကြသည်။ သို့ရာတွင် ဘုရားသခင်နှစ်သက်တော်မူမည့်အရာမှာ၊ သူတို့သည် ယခင်ကပင် ပေးအပ်ထားပြီးဖြစ်သော အလင်းကို လက်ခံကာ ထိုအလင်း၌ လျှောက်လှမ်း၍၊ နှစ်ပေါင်းများစွာ ဘုရားသခင်၏လူတို့ ကိုင်စွဲထားခဲ့သော အယူအဆများကို ထောက်ခံအတည်ပြုပေးသော ကျမ်းစာတော်များအပေါ် မိမိတို့၏ ယုံကြည်ခြင်းကို အခြေပြုကြရန် ဖြစ်သည်။ ထာဝရစံဂုဏ်တရားကို လူကိုယ်စားလှယ်များအားဖြင့် ကြေညာရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်အလယ်၌

ပျံ့သန်းလျက်ရှိသည်ဟု ကိုယ်စားပြုဖော်ပြထားသော ကောင်းကင်တမန်တို့၏ သတင်းစကားများကို၊
လကျသွားသော လောကအတွက် နောက်ဆုံးသတိပေးချက်နှင့်အတူ ကြီးကောင်းအောင်
အသံပေးကပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့ကို ပရောဖက်ပုရန် မခေါ်ထားလျှင်ပင်၊
ပရောဖက်ပုရန်များကို ယုံကြည်ရန်နှင့် အခြားစိတ်နှလုံးများထံ အလင်းပေးရာ၌ ဘုရားသခင်နှင့်
ပူးပေါင်းဆောင်ရွက်ရန် ခေါ်ထားခြင်းခံရကပြန်သည်။ ဤအရာကိုပင် ကျွန်ုပ်တို့
ကျိုးစားလျက်ရှိကြသည်။” Selected Messages, book 2, 113, 114.